



ဤစာစောင်သည် Utah ပြည်နယ်အတွင်း အထောက်အထားမရှိသည့် ကျောင်းသားများနှင့် DACA လက်ခံသူများအား ကောလိပ်တက် ရောက်ခြင်းနှင့် ကျောင်းလခပေးချေခြင်း အတွက် ရွေးချယ်စရာများကို နားလည်စေရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

စိတ်ကူးအိပ်မက်ပိုင်ရှင်များကို ဤ နေရာမှ ကြိုဆိုပါသည်။

ခွင့်ပြုချက်ဖြင့်သုံးသော Nathan Dumlao ၏ဓာတ်ပုံ



UTAH SYSTEM OF HIGHER EDUCATION

fafsahelp@ushe.edu / 801-366-8487

ကောလိပ်တက်ရောက်ခြင်း

Utah ပြည်နယ်အတွင်း ကောလိပ်တက်ရောက်ခြင်း

အထောက်အထားမရှိသည့် ကျောင်းသားများနှင့် DACA လက်ခံသူများသည် Utah ပြည်နယ်အတွင်း ကောလိပ်တက်ရောက်နိုင်သည်။ ကျောင်းသားအားလုံးသည် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာအနေအထားကို ထည့်မတွက်ဘဲ အသိအမှတ်ပြုလက်ခံ ထားသည့် Utah ပြည်နယ်တွင်းမှ မည်သည့် ကောလိပ်များနှင့် တက္ကသိုလ် များ(အစိုးရ သို့မဟုတ် ပုဂ္ဂလိက)ကိုမဆို ဝင်ခွင့်အတွက် အရည်အချင်းပြည့်မီသည်။

ပြည်နယ်ပြင်ပ ကောလိပ်တက်ရောက်ခြင်း

ပြည်နယ်တိုင်းတွင် အထောက်အထားမရှိသည့် ကျောင်းသားများနှင့် DACA လက်ခံ သူများအတွက် ကောလိပ်ဝင်ခွင့်များနှင့် သက်ဆိုင်သည့် ကိုယ်ပိုင်ဥပဒေများရှိကြ သည်။ သင်၏ရွေးချယ်စရာများကို ဆွေးနွေးရန် သင်လျှောက်ထားလိုသည့်ကော လိပ်ရှိ ဝင်ခွင့်ရုံးခန်းနှင့် ပြောဆိုဆက်သွယ်ပါ။

ကောလိပ်ကျောင်းလခကုန်ကျခြင်း

ပြည်နယ်တွင်းနေထိုင်သူ ကျောင်းလခသက်သာခွင့် (In-state tuition)

Utah House Bill 144အရ အထောက်အထားမရှိသည့်ကျောင်းသား များသည် Utah အထက်တန်းကျောင်းတစ်ကျောင်းတွင် သုံးနှစ် သို့မဟုတ် အထက် တက်ရောက်ထားပြီး Utah အထက်တန်းကျောင်း တစ်ကျောင်းမှ ဘွဲ့လက်မှတ်ရရှိထားလျှင် သို့မဟုတ် Utah ပြည်နယ် အတွင်း GED လက်မှတ် ရရှိအောင်မြင်ထားလျှင် ပြည်နယ်တွင်း နေထိုင်သူ ကျောင်းလခသက်သာခွင့်အတွက် အရည်အချင်းပြည့်မီ သည်။ ကျောင်းသားများသည် အရည်အချင်းပြည့်မီစေရန် ၎င်းတို့ ကောလိပ်မှတဆင့် [HB 144 Affidavit](#) ကို တင်ရမည်။

ပညာတော်သင်ဆုများ

အထောက်အထားမဲ့ ကျောင်းသားများသည် ပုဂ္ဂလိက ပညာသင်ဆု များ၊ အချို့သော နိုင်ငံတော် ပညာသင်ဆုများ သို့မဟုတ် အဖွဲ့ အစည်းဆိုင်ရာ ပညာသင်ဆုများအတွက်လည်း အရည်အချင်း ပြည့်မီနိုင်ပါသည်။

ကျောင်းသားများအနေဖြင့် ၎င်းတို့အရည်အချင်းပြည့်မီသည့် မည် သည့်ပညာတော်သင်ဆုကိုမဆို လျှောက်ထားရန် အားပေးတိုက်တွန်း ပါသည်။ အထောက်အကူဖြစ်စေမည့် ဝဘ်ဆိုက်များမှာ-

- [Keys to Success](#)
- Dream Centers ([SLCC](#) & [UU](#))
- [Educate-Utah](#)

FAFSA

ပြည်ထောင်စုကျောင်းသားထောက်ပံ့မှုဆိုင်ရာ အခမဲ့လျှောက်ထားခြင်း ([FAFSA](#)) သည် Pell grants အပါအဝင် ပြည်ထောင်စုထောက်ပံ့ကြေး၊ work-study နှင့် ပြည်ထောင်စုကျောင်းသားချေးငွေ လျှောက်ထားရန် ကျောင်းသားများ နှစ်စဉ် လုပ်ဆောင်ရမည့် လျှောက်ထားမှုတစ်ခုဖြစ်သည်။

အချို့သော “အရည်အချင်းပြည့်မီသည့် နိုင်ငံသားမဟုတ်သူများ”သည် FAFSA ကို ဖြည့်စွက်ပြီး ပြည်ထောင်စုထောက်ပံ့ကြေးအတွက် အရည်အချင်းပြည့်မီနိုင်သည်။ အရည်အချင်းပြည့်မီသော နိုင်ငံသားမဟုတ်သူတစ်ဦး အဖြစ် FAFSA ကို ဖြည့်စွက် ရန်အတွက် သင်၏နိုင်ငံသားမဟုတ်သည့်မှတ်ပုံတင်အမှတ်(Alien Registration Number) ကို FAFSA လျှောက်လွှာတွင် ထည့်သွင်းရန်လိုပါသည်။

လက်ရှိဥပဒေများအရ အထောက်အထားမရှိသည့် ကျောင်းသားများနှင့် DACA လက်ခံသူများသည် အရည်အချင်းပြည့်မီသည့် နိုင်ငံသားမဟုတ်သူများ အမျိုး အစားတွင် မပါဝင်သောကြောင့် ပြည်ထောင်စုထောက်ပံ့ကြေးအတွက် အရည်အချင်းမပြည့်မီပါ။ ဖြစ်စဉ်အများစုတွင် အထောက်အထားမရှိသည့် ကျောင်းသားများနှင့် DACA လက်ခံသူများသည် FAFSA ကိုဖြည့်စွက်ရန် လိုအပ်မည် မဟုတ်ပါ။ သင်သည် FAFSA ကို ဖြည့်စွက်နိုင်ရန် လိုအပ်သည့် ပညာတော်သင်ဆု အတွက် လျှောက်ထားမည်ဆိုပါက အကူအညီရရှိရန်အတွက် [သင်၏ကောလိပ် သို့မဟုတ် တက္ကသိုလ်](#) ရှိ ထောက်ပံ့ကြေးဆိုင်ရာရုံးခန်းနှင့် ပြောဆိုဆက်သွယ်ပါ။

သင်သည် အမေရိကန်နိုင်ငံသား တစ်ဦးဖြစ်သော်လည်း သင့်မိဘတစ်ဦးမှာ အထောက်အထားမရှိပါက သင့်အနေဖြင့် FAFSA ကို ဖြည့်စွက်နိုင်ပြီးဖြည့်စွက်သင့် သည်။ သင့်အနေဖြင့် သင့်မိဘ၏ လူမှုဖူလုံရေးအမှတ်အတွက် 0's ထည့်သွင်း၍ FAFSA လက်မှတ်ထိုးရမည့်စာမျက်နှာ ကို ပရင့်ထုတ်၊ လက်မှတ်ရေးထိုးကာ မေးလ် ပို့ရန် လိုအပ်မည်ဖြစ်သည်။